

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန်တာဝန်ရှိသည်။

ပတခ(ကသခ)-၀၃-၀၃

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၂၂၊ ပုဒ်မခွဲ (စ)၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ (ခ) နှင့်
ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၁၀၊ စည်းမျဉ်းခွဲ (က) တို့အရ
သုံးလပတ် ကြေညာလွှာပေးပို့ရန်အကြောင်းကြားစာ

စာအမှတ်၊ -----

ရက် စွဲ၊ -----

သို့

အခွန်ထမ်းအမည် -----

အခွန်ထမ်းမှတ်ပုံတင်အမှတ် -----

လိပ်စာ -----

၁။ လူကြီးမင်းအနေဖြင့် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (က)နှင့် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ(က) တို့အရ သုံးလပတ် ကုန်ရောင်းကြေညာလွှာ ကုန်သွယ်မှု/ ဝန်ဆောင်မှုကြေညာလွှာ ပေးပို့ရန် လိုအပ်ကြောင်းတွေ့ရှိရသဖြင့် အောက်ဖော်ပြပါလ(များ)အတွက် သုံးလပတ် ကြေညာလွှာ(များ)ပေးပို့ရန် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (စ)၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ (ခ) နှင့် ကုန်သွယ်လုပ်ငန်းခွန် စည်းမျဉ်း ၁၀၊ စည်းမျဉ်းခွဲ(က)တို့အရ အကြောင်းကြားပါသည်-

ကြေညာလွှာတင်သွင်းရန် သုံးလပတ်များ

၂။ လိုအပ်သော သုံးလပတ် ကြေညာလွှာ () စောင်တို့ကို ပူးတွဲပေးပို့လိုက်ပါသည်။

၃။ သုံးလပတ် ကြေညာလွှာများကို အောက်တွင်လက်မှတ်ရေးထိုးသူထံသို့ -----ရက်နေ့ထက် နောက်မကျစေဘဲ အရောက်ပေးပို့ရမည်။

ရုံးတံဆိပ်

တာဝန်ခံအရာရှိ

ပြည်တွင်းအခွန်များဦးစီးဌာန

ရုံး

မိတ္တူကို

ရုံးလက်ခံ